

မာတိကာ	မာတိကာ	မာတိကာ	မာတိကာ	မာတိကာ	မာတိကာ
၁။ အကြောင်းအရာ	၁။ အကြောင်းအရာ	၁။ အကြောင်းအရာ	၁။ အကြောင်းအရာ	၁။ အကြောင်းအရာ	၁။ အကြောင်းအရာ
၁ ဘဝနေနည်းသင်တန်း	၁ အာနာပါနကမ္မာန်းအားထုတ်နည်း	၁၅ ၄၅ သဘာဝတရားသုံးခုကွဲကွဲပြားပြားသီ	၂၆ ၆၇ သောတာပန်ဘဝ	၂၆ ၈၉ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး	၂၆ ၈၉ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၂ ဂိပသုနာဘာဝနာ	၂ တင်ပလွှင်ထိုင်ပုံထိုင်နည်း	၁၇ ၄၆ သတိ ထိ သိ (သို့) ထိ သိ သတိ	၂၇ ၆၈ သောတာပန်အရက်မသောက	၂၇ ၉၀ အာရုံ-အတိုက်ဓာတ်၊ ဝတ္ထာ-အခံဓာတ်၊	၂၇ ၉၀ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၃ သီလအကျိုးအဆက်ဆက်	၃ လက်အနေအထားထားပုံ	၁၈ ၄၇ ထိတာကရှင်သိတာကနာမ်	၂၈ ၆၉ သောတာပန်ရဟန်းလူမထွက်	၂၈ ၉၁ အာရုံ-အပွင့်ဓာတ်,အပေါ်ဓာတ်	၂၈ ၉၁ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၄ သီလဆိုတာဘာလ	၄ ညာဆိုတာအိပ်ဖို့မဟုတ်တရားအားထုတ်ဖို့	၁၉ ၄၈ ဓာတ်ကြီးလေးပါးအမူအရာ	၂၉ ၇၀ သောတာပန်ဂုဏ်ရည်	၂၉ ၉၂ ဘုရားလိုလားသောပူဇော်ခြင်း	၂၉ ၉၂ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၅ အသက်မွေးဝမ်းကြောင်းစင်ကြယ်	၅ သဗ္ဗာမသိလို့သံသရာလည်ရ	၂၀ ၄၉ ခန္ဓာမှာဓာတ်ရထားမောင်း	၂၀ ၇၁ သောတာပန်ကိုဖြားယောင်းမရ	၂၀ ၉၃ မတ္တာပို့လိုက်ဆိုကြ	၂၀ ၉၃ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၆ သီလပျက်ကြောင်းငါးမျိုး	၆ တရားရှားရှိယ်မှာတွေ့	၂၁ ၅၀ ခန္ဓာဝါးပါးသဘောလက်ာ	၂၁ ၇၂ သောတာပန်လျှန်းရှုံးမရ	၂၁ ၉၄ အာနာပါနတိုက်တွေ့န်းချက်	၂၁ ၉၄ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၇ ကျိုးပေါ်တ်,ပြောက်,ကျား	၇ ကမ္မာန်းအလုပ်စတင်လုပ်	၂၂ ၅၁ ရှုမှတ်ပုံရှုမှတ်နည်း	၂၂ ၇၃ သောတာပန်လူညွှားမရ	၂၂ ၉၅ အာနာပါနဂုဏ်ရည်	၂၂ ၉၅ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၈ ငါးပါးသီလအကျိုး	၈ ရှုမှတ်ပုံရှုမှတ်နည်း	၂၃ ၅၂ နေ့စဉ်ဘဝနေထိုင်နည်း	၂၃ ၇၄ သောတာပန်၏လူနှုန်းမရ	၂၃ ၉၆ သောတာပန်၏လူနှုန်းမရ	၂၃ ၉၆ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၉ သီလသမာမိပညာ	၉ ရှုမှတ်ပုံရှုမှတ်နည်း	၂၄ ၅၃ ရှု၍သွေးရှိကိုယ်(ဝင်လေထွက်လေ)ဘယ်ဟာကအရင်လဲ	၂၄ ၇၅ အပါယ်လေးဘုံးကိုယ်ပိုင်အမိမိ	၂၄ ၉၇ အပါယ်လေးဘုံးကိုယ်ပိုင်အမိမိ	၂၄ ၉၇ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၁၀ သီလအကျိုးကျေးဇူးများ	၁၀ ရှုမှတ်ပုံရှုမှတ်နည်း	၂၅ ၅၄ ရှုတိယအဆင့်တက်လုမ်းပါ။	၂၅ ၇၆ ရှုပြတ်ခြောက်အကျိုး	၂၅ ၉၈ အပါယ်လေးဘုံးကိုယ်ပိုင်အမိမိ	၂၅ ၉၈ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၁၁ ယောဂါအိုးပါးပါး	၁၁ ရှုမှတ်ပုံရှုမှတ်နည်း	၂၆ ၅၅ တတိယအဆင့်တက်လုမ်းပါ။	၂၆ ၇၇ ရှုပြတ်ခြောက်အကျိုး	၂၆ ၉၉ အပါယ်လေးဘုံးကိုယ်ပိုင်အမိမိ	၂၆ ၉၉ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၁၂ ယောဂါများပြည့်စုံရမည့်အိုး	၁၂ ရှုမှတ်ပုံရှုမှတ်နည်း	၂၇ ၅၆ စတုတွေ့အဆင့်တက်လုမ်းပါ	၂၇ ၇၈ ရှုပြတ်ခြောက်အကျိုး	၂၇ ၁၀ အချိန်မရေးတရားရန်း	၂၇ ၁၀ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၁၃ သီလအကျိုးကိုကုန်အောင်မပြောနိုင်	၁၃ ရှုမှတ်ပုံရှုမှတ်နည်း	၂၈ ၅၇ အဆင့်လေးဆင့်အနှစ်ချုပ်	၂၈ ၇၉ စိတ္တဒေါယာဓာတ်ကြောင့်ရှားပါရအမျိုးမျိုးဖြစ်ရ	၂၈ ၁၁ တရားမြင်မှုဘုရားမြင်	၂၈ ၁၁ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၁၄ အသက်အသေးမံမယ်သီလအပျက်မခံ	၁၄ ရှုမှတ်ပုံရှုမှတ်နည်း	၂၉ ၅၈ နိုဗာန်သွေးရှားလမ်းနှစ်သွယ်	၂၉ ၈၀ စိတ္တဒေါယာဓာတ်ရှုံးပါရအမျိုးမျိုးဖြစ်ရ	၂၉ ၁၃ အချိန်မရေးတရားရန်း	၂၉ ၁၃ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၁၅ သံဝေဂျာကြိုးဖြစ်ရန်	၁၅ ရှုမှတ်ပုံရှုမှတ်နည်း	၂၁၁ ၅၉ ကိုယ့်သန္တာန်မှာသာသနနာတည်	၂၁၁ ၈၁ စိတ္တအစွမ်းကြောင့်ရှုံးပါရအမျိုးမျိုးဖြစ်ရ	၂၁၁ ၁၅ ဝတ္ထာပန်မြင်တဲ့ဝတ္ထာရှင်(၆)မျိုး	၂၁၁ ၁၅ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၁၆ သံဝေဂျာကြိုးပါးပါး	၁၆ ရှုမှတ်ပုံရှုမှတ်နည်း	၂၁၂ ၆၀ ဂိပသုနာသံသရာလည်ရ	၂၁၂ ၈၂ စိတ္တအစွမ်းကြောင့်ရှုံးပါရအမျိုးမျိုးဖြစ်ရ	၂၁၂ ၁၇ အာနာပါနရှုံးပါရအမျိုးမျိုး	၂၁၂ ၁၇ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၁၇ နည်းမှန်လမ်းမှန်အားထုတ်မှန်စွာနှုန်း	၁၇ ရှုမှတ်ပုံရှုမှတ်နည်း	၂၁၃ ၆၁ ကိုယ့်သန္တာန်မှာသာသနနာတည်	၂၁၃ ၈၃ စိတ္တအစွမ်းကြောင့်ရှုံးပါရအမျိုးမျိုးဖြစ်ရ	၂၁၃ ၁၉ ရှုပြတ်ခြောက်အကျိုး	၂၁၃ ၁၉ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၁၈ သာသနာသုံးရုပ်ဆိုတာ	၁၈ ရှုမှတ်ပုံရှုမှတ်နည်း	၂၁၄ ၆၂ စိတ္တအစွမ်းကြောင့်ရှုံးပါရအမျိုးမျိုးဖြစ်ရ	၂၁၄ ၈၄ စိတ္တအစွမ်းကြောင့်ရှုံးပါရအမျိုးမျိုးဖြစ်ရ	၂၁၄ ၂၁ ရှုပြတ်ခြောက်အကျိုး	၂၁၄ ၂၁ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၁၉ စိတ္တ၏သောသဘာဝ	၁၉ ရှုမှတ်ပုံရှုမှတ်နည်း	၂၁၅ ၆၃ သမထကပည်စိပ်သီလအသာကပရမတ	၂၁၅ ၈၅ စိတ္တအစွမ်းကြောင့်ရှုံးပါရအမျိုးမျိုးဖြစ်ရ	၂၁၅ ၂၃ ရှုပြတ်ခြောက်အကျိုး	၂၁၅ ၂၃ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၂၀ စိတ္တထက်လျှင်မြန်စွာနှုန်း	၂၀ ရှုမှတ်ပုံရှုမှတ်နည်း	၂၁၆ ၆၄ ရှုပြတ်ခြောက်အကျိုးချက်	၂၁၆ ၈၆ စိတ္တအစွမ်းကြောင့်ရှုံးပါရအမျိုးမျိုးဖြစ်ရ	၂၁၆ ၂၅ ရှုပြတ်ခြောက်အကျိုး	၂၁၆ ၂၅ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၂၁ သတိပညာသာသန	၂၁ ရှုမှတ်ပုံရှုမှတ်နည်း	၂၁၇ ၆၅ သမထမှုပိသီလအသာသနနာတည်	၂၁၇ ၈၇ ရှုပြတ်ခြောက်အကျိုးချက်	၂၁၇ ၂၆ ရှုပြတ်ခြောက်အကျိုး	၂၁၇ ၂၆ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး
၂၂ သမထဆိုတာဘာလ	၂၂ ရှုမှတ်ပုံရှုမှတ်နည်း	၂၁၈ ၆၆ သမထမှုပိသီလအသာသနနာတည်	၂၁၈ ၈၈ ရှုပြတ်ခြောက်အကျိုးချက်	၂၁၈ ၂၇ ရှုပြတ်ခြောက်အကျိုး	၂၁၈ ၂၇ လူရဲခွဲ့ခွဲအတွင်းဖြစ်တဲ့ဝတ္ထာရှင်(၆)မျိုး